

လမ်းအန္တရာယ်ကင်းရှင်းရေးအတွက်အဓိကအချက်များ



1. အရက်သောက်ပြီးတွဲအခါဘယ်တော့မှကားမမောင်းပါနဲ့
2. အမြဲတမ်းထိုင်ခုံခါးပတ်ကို ဝတ်ဆင်ပါ။
3. ရှေ့ယာဉ်နှင့် လုံခြုံသောအကွာအဝေးတွင် မောင်းပါ။
4. အာရုံ ထွေပျားချင်းကိုလျှောင်ပါ
5. speed Limit အတွင်းအမြဲတမ်းမောင်းပါ။